

DAI-ICHI HEALTH CARE

အာမခံ၏ အဓိကအချက်များ

အာမခံဝယ်ယူသူ၏ အသက်အပိုင်းအခြား	အသက် ၅ - ၆၀ နှစ် (၇၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။)
အာမခံပေါ်လစီ သက်တမ်း	နှစ်စဉ်သက်တမ်းတိုးနိုင်ခြင်း
နှစ်စဉ်ကန့်သတ်ချက်ပမာဏ	အနည်းဆုံး ငွေကျပ် သိန်း ၅၀ မှ

*အာမခံ၏ စည်းမျဉ်းသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပါမည်။

DAI-ICHI HEALTH CARE ကို ဘာကြောင့် ဝယ်ယူသင့်သလဲ

-  စိတ်အေးချမ်းသာမှုရခြင်း
သင်နှင့် သင်ချစ်ခင်ရသူများအား ဆေးကုသမှုများအားလုံးအတွက် ငွေကြေးအရ ကာကွယ်မှု အပြည့်အဝ ပေးခြင်း။
-  ငွေကြေးဆိုင်ရာ အာမခံချက်ရှိခြင်း
ကျန်းမာရေး စစ်ဆေးကုသမှုဆိုင်ရာ ကိစ္စရပ်များအားလုံးအတွက် အကောင်းဆုံးကုသစောင့်ရှောက်မှုကို ရယူနိုင်ခြင်း။
-  အခွန်သက်သာခွင့်ရရှိခြင်း
ပေးသွင်းသော အာမခံကြေးများအတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိခြင်း။
-  လိုအပ်ချက်အလိုက် အပြောင်းအလဲ ပြုလုပ်နိုင်ခြင်း
မိမိဘတ်ဂျက်နှင့် ကိုက်ညီသော ကျန်းမာရေး စစ်ဆေးကုသမှုဆိုင်ရာ လိုအပ်ချက်များအလိုက် အာမခံ အစီအစဉ်ကို လိုအပ်သလို ပြောင်းလဲရွေးချယ်နိုင်ခြင်း။



အထပ် (၂၀)၊ Sule Square Office Tower၊ အမှတ် (၂၂၁)၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
အီးမေးလ် - info@daiichilife.com.mm

 အသေးစိတ်စုံစမ်းရန် ၀၉ ၈၈၀ ၄၄၃ ၀၀၃

ABOUT US

Dai-ichi Life Insurance Myanmar Ltd. သည် ၁၉၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ယခုအခါ သက်တမ်း (၁၂၃) နှစ်ကျော်ပြီဖြစ်သည့် ဂျပန်နိုင်ငံ၏ ထိပ်တန်းအသက်အာမခံကုမ္ပဏီ Dai-ichi Life Group မှ မြန်မာနိုင်ငံတွင် အသက်အာမခံဝန်ဆောင်မှုများကို ပေးရန် ဖွင့်လှစ်ပေးထားသော ကုမ္ပဏီခွဲတစ်ခု ဖြစ်ပါသည်။
Dai-ichi Life Group သည် ဂျပန်နိုင်ငံတွင် အသက်အာမခံဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ (၃) ခု ရှိကာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၉) နိုင်ငံတွင် Customer များနှင့် ၎င်းတို့၏မိသားစုဝင်များကို အနာဂတ်အတွက် အာမခံချက်ရှိသည့် ငွေကြေးအကာအကွယ်များ ရယူနိုင်ရန်အတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။



၂၀၁၉

မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို ရရှိသည်။



၂၀၁၅

အမေရိကန်နိုင်ငံ Protective Life Corporation သည် Dai-ichi Life Group ၏ လက်အောက်ရှိ ကုမ္ပဏီဖြစ်လာသည်။



၂၀၁၀

Dai-ichi Life Group သည် Tokyo Stock Exchange တွင် စတင်စာရင်းဝင်ခဲ့သည်။



၂၀၀၈

ဩစတြေးလျနိုင်ငံ Tower Australia Group Limited (ယခု TAL) ၏ ရှယ်ယာများကိုဝယ်ယူခဲ့သည်။



၂၀၀၇

Star Union Dai-ichi Life ကုမ္ပဏီကို အိန္ဒိယနိုင်ငံတွင် ထူထောင်သည်။



၁၉၃၂

Dai-ichi Life Group သည် ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး Life Insurance ကုမ္ပဏီ ဖြစ်လာသည်။

၂၀၂၂ 

နယူးဇီလန်နိုင်ငံ Partners Group Holdings Limited သည် Dai-ichi Life Group ၏ လက်အောက်ရှိ ကုမ္ပဏီဖြစ်လာသည်။

၂၀၁၉ 

Dai-ichi Life Cambodia ကို စတင် ဖွင့်လှစ်သည်။

၂၀၁၃ 

အင်ဒိုနီးရှားနိုင်ငံ Panin Life (ယခု Panin Dai-ichi Insurance) ၏ ရှယ်ယာများကိုဝယ်ယူခဲ့သည်။

၂၀၀၇ 

Dai-ichi Life Vietnam သည် Dai-ichi Life Group ၏ လက်အောက်ရှိ ကုမ္ပဏီဖြစ်လာသည်။

၁၉၇၅ 

Dai-ichi Life Group ၏ ပထမဆုံး ပြည်ပ ရုံးခွဲကို အမေရိကန်နိုင်ငံ၌ ဖွင့်လှစ်ခဲ့

၁၉၀၂ 

ဂျပန်နိုင်ငံ၏ ပထမဆုံးသော Mutual Life Insurance Company ဖြစ်တဲ့ Dai ichi Mutual Life Insurance Company ကို Mr. Tsuneta Yano မှ စတင်တည်ထောင်ခဲ့သည်။



 Dai-ichi Health CARE



အာမခံအကျိုးခံစားခွင့်များ

“Dai-ichi Health CARE” – ကျန်းမာရေးဆိုင်ရာ ငွေကြေး ကာကွယ်ရရှိစိုက်မှု

- ပြီးပြည့်စုံသော ဆေးကုသမှုဆိုင်ရာ အကာအကွယ်
- (၁) ဆေးရုံတက်စဉ် ကုသမှုများ
- (၂) ဆေးရုံမတက်မီ နှင့် ဆေးရုံဆင်းပြီးနောက် ကုသမှုများ
- (၃) ပြင်ပလူနာဌာနတွင် ဆေးကုသမှုများ

• ငွေသားမလိုဘဲ ဆေးကုသမှု ခံယူနိုင်ခြင်း*

• ပြည်ပနိုင်ငံများတွင် ဆေးကုသမှု ခံယူနိုင်ခြင်း*

• သေဆုံးခြင်းအကျိုးခံစားခွင့်

• ကျန်းမာခြင်းအကျိုးခံစားခွင့်*

*သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းချက်များရှိသည်။

ငွေသားမလိုဘဲဆေးကုသနိုင်မည့်ဝန်ဆောင်မှု ရရှိနိုင်သော ဆေးရုံများကို ကျွန်တော်တို့ Dai-ichi Life ၏ ဝက်ဘ်ဆိုဒ် (<https://www.dai-ichi-life.com.mm>) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အသက် (၃၀) အရွယ်ရှိ Mr.A သည် နှစ်စဉ် သက်တမ်းတိုးနိုင်သော Dai-ichi Health CARE ကျန်းမာရေးအာမခံပေါ်လစီ Plan 5 ကို ဝယ်ယူထားပါသည်။ Mr.A ဝယ်ယူထားသော ပေါ်လစီနှစ်အတွင်း နာမကျန်းခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာ ရခြင်း တို့အတွက် ဆေးကုသမှု ကုန်ကျစရိတ်များကို အကာအကွယ်ပေးရန် တစ်နှစ်လျှင် အများဆုံး ကျပ်သိန်း ၅၀၀ အထိ ပေးအပ်မည် ဖြစ်သည်။ သူသည် နှစ်စဉ် ပရီမီယံကြေးအဖြစ် ကျပ် ၉၆၅,၅၇၃ ကို ပေးသွင်းရပါသည်။ အကယ်၍ Copayment option ကို ရွေးချယ်လျှင် ပိုနည်းသော နှစ်စဉ် ပရီမီယံကြေးအဖြစ် ကျပ် ၇၃၈,၆၈၂ ကိုသာ ပေးသွင်းရပါသည်။

စောင့်ဆိုင်းကာလ ရှိပါသည်။ စည်းမျဉ်းသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပါမည်။



အကျိုးခံစားခွင့်ဇယား

အကျိုးခံစားခွင့်များ (မြန်မာကျပ် '၀၀၀)		Plan 1	Plan 2	Plan 3	Plan 4	Plan 5	Plan 6	Plan 7	Plan 8	Plan 9	Plan 10	
(က) မှ (ဂ) အထိ အတွက် နှစ်စဉ်ကန့်သတ်ချက်ပမာဏများ		၅,၀၀၀	၁၀,၀၀၀	၂၀,၀၀၀	၃၅,၀၀၀	၅၀,၀၀၀	၁၀၀,၀၀၀	၁၅၀,၀၀၀	၂၅၀,၀၀၀	၅၀၀,၀၀၀	၁,၀၀၀,၀၀၀	
(က) မှ (ဂ) အထိ အတွက် တစ်သက်တာ ကန့်သတ်ချက်ပမာဏများ		၅၀,၀၀၀	၁၀၀,၀၀၀	၂၀၀,၀၀၀	၃၅၀,၀၀၀	၅၀၀,၀၀၀	၁,၀၀၀,၀၀၀	၁,၅၀၀,၀၀၀	၂,၅၀၀,၀၀၀	၂,၅၀၀,၀၀၀	၁၀,၀၀၀,၀၀၀	
အာမခံအကာအကွယ်ရရှိနိုင်သော ဧရိယာ		မြန်မာနိုင်ငံ				မြန်မာ၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ			Worldwide			
(က) ဆေးရုံတက်ခြင်း အကျိုးခံစားခွင့်များ												
● နေ့စဉ်အခန်းစရိတ်		၂၅	၃၈	၇၀	၁၀၀	၁၇၀	၃၂၀	၅၇၀	၇၀၀	၉၀၀	၁၅၀၀	
(ခ) ဆေးရုံမတက်မီနှင့် ဆေးရုံဆင်းပြီး ကုသမှု အကျိုးခံစားခွင့်များ		ပေါ်လစီ ကန့်သတ်ချက် အတွင်းရှိ အကျိုးဝင်သော ကုန်ကျစရိတ် အတိုင်း	● အထူးကြပ်မတ်ကုသဆောင်စရိတ် ● အထွေထွေ ဆေးရုံစရိတ်									
			● ဆေးရုံမတက်မီ ပြသကုသခြင်းများနှင့် ရောဂါရှာဖွေ/ဓာတ်ခွဲခန်း ဝန်ဆောင်မှုများ				● ဆေးရုံဆင်းပြီး နောက်ဆက်တွဲ ကုသမှုများနှင့် ရောဂါရှာဖွေ/ဓာတ်ခွဲခန်း ဝန်ဆောင်မှုများ					
(ဂ) ပြင်ပလူနာဌာနတွင် ပြသကုသမှု အကျိုးခံစားခွင့်များ		အတိုင်း										
			● နေ့ခွဲစိတ်မှု ● ပြင်ပလူနာဌာနတွင် ကျောက်ကပ်ဆေးခြင်း				● မတော်တဆမှုအတွက် အရေးပေါ် ပြင်ပလူနာဌာနတွင် ကုသမှု ● မတော်တဆမှုအတွက် အရေးပေါ် ပြင်ပလူနာဌာနတွင် သွားနှင့်ခံတွင်း ကုသမှု ● ပြင်ပလူနာဌာနတွင် ကင်ဆာဆေးသွင်း ကုသခြင်း					
(ဃ) သေဆုံးမှု အကျိုးခံစားခွင့်			၁,၀၀၀	၂,၀၀၀	၃,၀၀၀	၄,၀၀၀	၅,၀၀၀	၆,၀၀၀	၇,၀၀၀	၁၀,၀၀၀	၂၅,၀၀၀	၅၀,၀၀၀

